

ဓာတ်ကာ

စာရေးသူရဲ့ ကျေးဇူးစကား	...	၇
စာရေးသူရဲ့ ဘဝ	...	၉
မင်္ဂလာအမှာ	...	၁၀
စာရေးသူရဲ့ ဆန္ဒ	...	၁၉
စာရေးသူရဲ့ ဒုတိယအကြိမ်ဆန္ဒ	...	၂၀
၁။ မင်္ဂလာရဲ့အစ	...	၂၂
၂။ လူပိုက်ဆိုလျှင်ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ - ၁	...	၂၅
၃။ လူပိုက်ဆိုလျှင်ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ - ၂	...	၃၀
၄။ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူလေ	...	၃၄
၅။ သုံးပါးရတနာ မိဘများနဲ့ ဆရာသမားကို ပူဇော်လေ	...	၃၇
၆။ ကုသိုလ် ပညာ ဥစ္စာရရှိ သင့်ရာဒေသ အမြဲနေ	...	၄၀
၇။ ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှုအထူး ရှိပါစေ	...	၄၃
၈။ မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေ-၁	...	၄၇
၉။ မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေ-၂	...	၅၁
၁၀။ မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေ-၃	...	၅၄
၁၁။ တတ်ကောင်းတတ်ရာ ဟူသမျှကို ကြားမြင်သုတရှိပါစေ	...	၅၈
၁၂။ အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ အသက်မွေးဖွဲ့ အတတ်သင်လေ	...	၆၃
၁၃။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြားနားလည်စေ	...	၆၇
၁၄။ မှန်ကန်ယဉ်ကျေး ချီသာအေး ဆိုရေးတတ်ပါစေ	...	၇၁
၁၅။ မြင်းပိုရ်ရွှေတောင် မိဘကြွေးကို ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ	...	၇၅
၁၆။ ကြွေးသစ်ချကာ သားနှင့် မယားကို မြှောက်စားအိုးဖြင့် ဝတ်ကုန်စေ	...	၈၁
၁၇။ အလုပ်တာဝန် မလစ်ဟင်းစေနဲ့ အပြစ်ကင်းအောင်လုပ်ပါလေ	...	၈၅
၁၈။ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူဒါန်းစေ	...	၈၉
၁၉။ ကိုယ်နှုတ်စိတ်ကြို မပိုက်မှားနဲ့ သုစရိတ်တရားကို ကျင့်ပါလေ	...	၉၄
၂၀။ ဆွေမျိုးတွေကို ပြင်ပထားနဲ့ သင်္ဂဟတရားနဲ့ အိုးမြှောက်လေ	...	၉၉

၂၁။ သန့်စင်ပြစ်မှီး၊ လူထုအကျိုး သယ်ပိုးဆောင်ရွက်စေ	...	၁၀၃
၂၂။ မကောင်းမှုတွေ ဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ	...	၁၀၇
၂၃။ တွေ့ကြုံလာလျှင် မလွန်ကျနဲ့ အထူးသဖြင့် စောင့်စည်းနေ	...	၁၁၀
၂၄။ အရက်သေစာပသောက်စားနဲ့ မှောက်မှားတတ်တဲ့ အရာပေ	...	၁၁၃
၂၅။ လုပ်ကိုင်ပြောကြားသတိထား တရားမပေမေ	...	၁၁၈
၂၆။ အသက်ဂုဏ်ဝါကိုယုံထက်ကြီးက ဆည်းကပ်ခစား ရှိသေလေ	...	၁၂၂
၂၇။ မာနတံခွန် ဂုဏ်မကြွနဲ့ ကိုယ့်ကိုနိမ့်ချ အမြဲနေ	...	၁၂၈
၂၈။ လောဘအပို လိုမလိုက်နဲ့ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ	...	၁၃၂
၂၉။ ကိုယ့်ပေါ်ပြူး သူ့ကျေးဇူး အထူးသိတတ်စေ	...	၁၃၇
၃၀။ ကောင်းကျိုးဆင့်ပွား မြတ်တရား နားကြားမပြတ်ပေ	...	၁၄၂
၃၁။ ဝတ်စားစားထိုင် ရန်ခပ်သိမ်း စိတ်ကိုချုပ်ထိန်း သည်းခံလေ	...	၁၄၆
၃၂။ ကျိုးကြောင်းပြည့်နဲ့ ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ	...	၁၅၀
၃၃။ သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို မကြာခဏတွေ့ဆုံလေ	...	၁၅၄
၃၄။ သဘာဝတွေ့ မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ	...	၁၅၈
၃၅။ လောကီအာရုံ ဇိမ်ယစ်မှူးလို့ အပျော်မကြနဲ့ ခြိုးခြံလေ	...	၁၆၂
၃၆။ မေတ္တာပြဗ္ဗစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံး ယွင်းမသွေ	...	၁၆၆
၃၇။ လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့ အပုန်သိအောင် ကြိုးစားလေ	...	၁၇၀
၃၈။ ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ	...	၁၇၃
၃၉။ ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကျ လူတိုင်းပေ ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လဲစီလှည့် အမြဲနေ လောကခံကြီး မဖြူတမ်းပေါ့ မတုန်ခမ်းနဲ့ စိတ်ခိုင်စေ	...	၁၇၆
၄၀။ သောကကိုထိန်း	...	၁၈၀
၄၁။ ရမ္မက်သိမ်း	...	၁၈၄
၄၂။ အေးငြိမ်းချမ်းသာနေ အဲဒါမှ "ဗုဒ္ဓဝါဒ" ကမ္ဘာ့မင်္ဂလာတွေ	...	၁၈၈